

# Homily For Chrism Mass

ပထမ

ရဟန်းဘုန်းတော်ကြီးများ ပျော်ကြပါသလား။ အသင်းတော်အပေါ်၊ ရဟန်းတော်များအပေါ် အပြစ်ဖို့ အပြစ်တင်ချင်ဆုံးနေရာတွေက စုံစမ်းရရှိတယ်။ Media က ရဟန်းများဝမ်းနည်းနေကြတယ်။ တစ်ကိုယ်တည်းဖြစ်နေကြတယ်။ ဝန်ထုတ်ဝန်ပိုးတွေနဲ့ပိနေတယ်။ အလုပ်ရှုပ်ပြီး၊ စိတ်ကျဉ်းကျပ်ကာ စိတ်ဖိစီးမှုခံ နေရတယ်။ ရဟန်းများမပျော်ကြပါဘူးလို့ပြောချင်တယ်။

But highly scientific + Painstakingly well- researched data က ထင်တဲ့အတိုင်း မဟုတ်ပဲ- ဆန့်ကျင်ဘက် ရလဒ်ပြတယ်။ 2009ခုနှစ်တွင် Diocese 23ခုမှ ရဟန်းတော်ပေါင်း 2782 နှင့် 2014 တွင်(Dio. + Religious) ရဟန်းဘုန်းတော်ကြီးပေါင်း 1,242 ပါးမှ လေ့လာချက်ရလဒ်ဟာ တွေစီက ရလဒ်ဟာ 90%-92% ရဟန်းများပျော်ကြတယ်။ ဘဝကိုအားရကြတယ်။

- တဖက်နှိုင်းယှဉ်ကြည့်တဲ့အခါ ရိုးရိုးသာမန်လူပုဂ္ဂိုလ် (၅) ထောင်ကိုလေ့လာကြည့်တဲ့အခါ 45%ဟာ ဘဝမှာတင်းတိမ်တယ်။ ကျေနပ်တယ်။ 55%က မပျော်ဘူး၊ မကျေနပ်ကြဘူး။

ရဟန်းတော်များဘက်က 92.4% ဘဝကိုကျေနပ်မှုရှိကြပါတယ်။ သာမန်ပုဂ္ဂိုလ်တွေက 45% ဘဝကိုကျေနပ်တယ်။

ဒါက အသင်းတော် နှင့် ရဟန်းများကို လက်ညှိုးထိုး အပြစ်တင်ချင်တဲ့အချိန်နှင့် နေရာတွေမှာတောင် ရဟန်းတော်များပျော်ကြတယ်။

- ရဟန်းဝါတော် (၉)နှစ် နှင့် နှစ် 20 ကြားအတွင်း ရဟန်းများ ၏ အပြင်းပြဆုံးဆန္ဒမှာ
- အသင်းတော်ထဲမှာ ကောင်းသော၊ တာဝန်ရှိသောဘဏ္ဍာစီး good steward ဖြစ်ချင်ကြတယ်
- ကျွမ်းကျင်ဆွဲဆောင်နိုင်တဲ့- တရားချ၊ တရားဟောပုဂ္ဂိုလ်များဖြစ်ချင်ကြတယ်၊ brilliant homilist
- ဝတ်ပြုကိုးကွယ်ချိန်များမှာ- ဆွဲဆောင်နိုင်စွမ်းရှိတဲ့ရဟန်းတော်များဖြစ်လိုကြတယ်။
- သိမ်မွေ့နူးညံ့တဲ့ confessor အာပတ်ဖြေနားထောင်ပေးချင်ကြတယ်။
- သိုးထိန်းစိတ်ဓာတ်နဲ့ပညာရှိအကြံပေးပုဂ္ဂိုလ်များ ဖြစ်လိုကြတယ်။

ရဟန်းငယ်များတချို့၊ သာသနာနယ်မှာ အတွေ့အကြုံရင့်ရင့်မာမာမရှိပဲ ကျောင်းထိုင်ဖြစ်ရတယ်။ အလုပ်တာဝန်တွေပိနေတဲ့အခါ၊ စိတ်အားငယ်တယ်။ တာဝန်အောက်ပိနေတယ်ဆိုတာ နည်းပြီး။ they experience high level of satisfaction with their lives.

ရဟန်းတော်များ ဘဝမှာ ပျော်ရွှင်ရတဲ့ အကြောင်းရင်းအချက် 14-ချက်ထဲမှာ အဓိက (5)ချက်က ၁။ a sense of inner peace ရဟန်းဘဝရဲ့အတွင်းစိတ်ငြိမ်သက်မှု၊ အေးမြကြည်လင်မှု ခံစားရတယ်။ ဘဝမှာ အပြစ်တင်စရာတွေရှိပေမဲ့ လူအများက၊ ရဟန်းအနည်းစုအားနည်းချက်ကို လက်ညှိုးထိုးပေမဲ့၊ ဘဝမှာ အတွင်းစိတ်တည်ကြည်မှုကိုခံစားရတယ်။

၂။ a relation with God. ပျော်စရာနောက်တချက်က ဘုရားရှင်နဲ့ ပူးပေါင်းနေနိုင်တယ်။ ဘုရားနဲ့ဆက်သွယ်နေတယ်။ ဘာဘဲဖြစ်ဖြစ်ဘုရားအတွက် လုပ်ရတယ်။

၃။ a view of celibacy as a personal call from God. ရဟန်းတစ်ပါးရဲ့ ငယ်ဖြူဘဝဆိုတာ ဘုရားရဲ့အထူးခေါ်တော်မူခြင်းခံရတယ်လို့ စဉ်းစားပြီး အားရမိတယ်။

၄။ religious obedience in relationship with his bishop. ကိုယ့်ဆရာတော်ကို နာခံနေတယ်။ နာခံရခြင်းဟာ ရဟန်းတစ်ပါးကို ပျော်ရွှင်ခြင်း ခွန်အားပေးတယ်။ တခါတရံ ခက်ခဲပေမဲ့ ကိုယ့်ဆန္ဒကို ငြင်းပယ်ဆန့်ကျင်ရပေမဲ့ ပျော်ရွှင်စေတယ်။

၅။ ရဟန်းများအားရပျော်ရွှင်ရခြင်းများတွင် frequency of spiritual exercises such as private- prayers.(ကိုယ်ပိုင်ဆုတောင်းချက်) Liturgy of the Hours. (အချိန်လိုက် ပရိတ်မေတ္တာဆိုခြင်းများ) Marian Devotion especially Rosary, (အမိမယ်တော် သဒ္ဓါကြည်ညို စိပ်ပုတီး စိပ်ခြင်း) Spiritual Reading, (ဝိညာဉ်ရေး စာဖတ်ရှုခြင်း) Regular reception of Sacrament of Penance (Reconciliation)(ပုံမှန်အာပတ်ဖြေပြုလုပ်ခြင်းစသော ဝိညာဉ်ရေးဆိုင်ရာ လေ့ကျင့်မှုများက ရဟန်းဘဝကို အားရပျော်ရွှင်စေတယ်)

- Being a man of communion he must be able to build solid + close + healthy Relationship with priests + laity -စည်းလုံးမှုကို ပုံဖော်ပေးရမည့်သူများဖြစ်သည်နှင့်အညီ ရဟန်း အချင်းချင်း ခင်မင်ချစ်ခင်ခြင်း၊ရဟန်းနှင့်ဘာသာသူများ အပြန်အလှန်နားလည် ပေါင်းသင်းနိုင်ဖို့လည်း အရေးကြီးတယ်။

ရဟန်း 92.4% ပျော်ရွှင်အားရပေမဲ့ 7.6%က စိတ်အားငယ်၊ စိတ်ဓါတ်ကျတဲ့ ဘဝကိုခံရတယ်။ အတ္တစိတ်ဓါတ်နဲ့ လွှမ်းခြုံထားတယ်။ အနည်းစုဖြစ်ပေမဲ့ သတိထားရတယ်။ အများအတွက် အန္တရာယ်ဖြစ်စေတယ်။ အသင်းတော်ရဲ့ သိက္ခာကျကိုစေတယ်။

**ဒုတိယ**

ရဟန်းတစ်ပါးဆိုတာဘာလဲ။ ရဟန်းမင်းကြီး သူတော်မြတ်က ဘာပြောလဲ။ Priests are moved by their sheep. ရဟန်းသည် မိမိသိုးများ၏ တိုက်တွန်း၊ လှုံ့ဆော်ခြင်းခံရသူဖြစ်၏။ သခင်ယေရှုက လူအုပ်ကြီးရဲ့ မောပန်း၊ အားကုန်ကာ သိုးထိန်းမဲ့နေတဲ့ သိုးတွေဖြစ်နေကြတာကိုတွေ့ပြီးသနားတယ်။ ယေရှုဘုရားရဲ့ပုံစံကို လိုက်ပြီး ရဟန်းတစ်ပါးသည် သနားတက်ရမယ်။ အကြင်နာပိုရမယ်။ Close to the people and the servant of all. လူတွေနဲ့ တလုံးတဝတည်း ဖြစ်စေရမယ်။ အထူးသဖြင့် Confession; Sacrament of Reconciliation မှာ သနားဂရုဏာကို ထင်ထင်ရှားရှားပြုကြရမယ်။ သူ့ရဲ့စိတ်နေသဘောထား ကြိုဆိုပုံ၊ နားထောင်ပေးပုံ၊ လမ်းညွှန်ပုံ၊ အခွင့်လွှတ်ပုံ အားလုံးဟာ ထင်ပေါ်နေရမယ်။

ဒါဟာ ဘယ်လိုဖြစ်နိုင်မလဲ။ ရဟန်းတပါးကိုယ်တိုင် ဒီ Sacrament ကို ခံယူပုံ၊ ချဉ်းကပ်ပုံပေါ်မှာ မူတည်မယ်။ ကိုယ်တိုင်ခံယူမယ်။ ရဟန်းမင်းကြီး၊ ဆရာတော်၊ ရဟန်း၊ သူတော်စင်၊ ဘာသာတူ အားလုံး လိုအပ်တယ်။ မြတ်နိုးရမယ်။ ရဟန်းမင်းကြီးကိုယ်တိုင် အာပတ်ဖြေ၊ ဆရာတော်များလဲပဲ ထိုနည်းအတိုင်းပြုရမယ်။

ရဟန်းတစ်ပါးသည် Susceptible to being moved. ဘေးပတ်ဝန်းကျင်၏ လိုအပ်ချက်နှင့် အခြေအနေ ပေါ်တည်ပြီး လှုပ်ရှားခံစားတက်ရမယ်၊ ပါဝင်ပတ်သက်တက်ရမယ်။ စိတ်ကူးကင်းမဲ့၊ အကျိုးမဲ့၊ မျိုးတုံးတဲ့သဘောမဖြစ်စေရ။ sterile- priests do not help the Church (Francis) ဒီနေ့ အသင်းတော်ဟာ စစ်မြေပြင်နှင့်ဆေးရုံမှ လူနာများဒါဏ်ရာရသူများ ကြည့်ရှု ကုသပေးခြင်းနှင့်တူတယ်။ အများဒါဏ်ရာရ၊ ခေတ်စီးပွားရေးဒါဏ်ရာ၊ မကောင်းတာမြင်၊ ကြား၊ ဒါဏ်ရာရ (အသင်းတော်ထဲရှိ ကမ္ဘာဆွဲဆောင်မှု၊ လှည့်ဖျားမှုနဲ့ရတဲ့ ဒါဏ်ရာ) ဒီဒါဏ်ရာတွေကို ခံစားနေရသူများနဲ့ ဒို့ရဟန်းတွေက နီးကပ်ရမယ်။ သနားတယ်ဆိုတာ အနာကို Take care of wound လူတစ်ယောက် ဒါဏ်ရာရရင် ချက်ခြင်းလိုတာလုပ်ပေး။ ဘာကြောင့်ရတာလဲ၊ ဘယ်သူကြောင့်၊ ဘယ်နေရာမှာဖြစ်တာလဲ ---- ဒါတွေကိုခေါက်ထား အဓိကက အနာကို ကုသပေးဖို့ဘဲ။

ဒါကြောင့် ကိုယ့်ဘာသာတူတွေရဲ့ အနာတွေက ဘာလဲဆိုတာ သိရမယ်။ ကိုယ်က သူတို့နဲ့ နီးနီးနားနားရှိလား။

ရဟန်းများမွန်မြတ်သန့်ရှင်းစေဘို့ mercy accompanies ဘယ်လိုလဲ- through pastoral suffering. Pastoral suffering ဆိုတာဘာလဲ။

It means suffering with the people  
အမေလိုအဖေလို သား၊သမီးတွေအတွက် ဒုက္ခခံ၊ ကြောင့်ကြပေး၊ စိုးရိမ်းပေးတယ်။

- ရဟန်းတစ်ပါးပါး သူ့ဆီ အကြံဉာဏ်လာတောင်းရင်၊ Pope Francis က သူ့ဘယ်လိုကူပေးလဲဆို-  
Do you cry?  
ဒို့ခလေး တဦးဦး ဒုက္ခရောက်တဲ့အခါ ငိုလား။  
မိသားစု ပျက်စီးတဲ့အခါငိုလား။  
လမ်းလွဲနေတဲ့လူငယ်တစ်ဦးနဲ့ရင်ဆိုင်ရတဲ့အခါ ငိုလား။

- ရဟန်းတပါးရဲ့ မျက်ရည်။  
ငိုလား၊ ဒါမဟုတ်ရင် မျက်ရည်တွေ ခန်းခြောက်ပြီလား။ ကိုယ့်ဘာသာတူများအတွက်ငိုလား။  
Moses & Abraham လိုပဲ- ကိုယ်ဘာသာတူများအတွက် ဘုရားသခင်နဲ့ရန်ဖြစ်ပေးလား။  
တရားစီရင်တဲ့နေ့မှာ ရဟန်းများဘယ်လောက်ကိုယ့်ဘာသာဝင်တွေနဲ့- နီးကပ်ခဲ့သလဲ။  
To be close to every flesh to our neighbors flesh to our brothers.

တတိယအချက်-

အသင်းတော်ရဲ့ ရောဂါတစ်ခုက "Clericalism" နှစ်ဦးနှစ်ဘက်ပါဝင်တဲ့အပြစ်တစ်ခု။ ဘာသာတူ တွေကို ရဟန်းတစ်ပါးကပဲ စိုးမိုးအုပ်စိုးပြီး သူ့အာဏာ၊ သူ့အရှိန်၊ သူ့ဆုံးဖြတ်ချက်ဖြစ်စေရမယ်။ ဘာသာဝင် အများစုကလည်း ဒူးထောက်ပြီး ကိုယ်တော့်အလိုတော်၊ ကိုယ်တော့်ဆုံးဖြတ်ချက်၊

ကိုယ်တော်စိုးမိုးတော်မူပါ။ because it is convenient. အဆင်ပြေတယ်။ လက်ဖက်နံ့မှားတဲ့အပြစ်။ we must resist this temptation. ရိုးရိုးသာမန် ဘာသာဝင်ဟာ ဘာသာဝင်ဖြစ်ရမယ်။ ဆေးကြောခြင်းခံပြီး၊ ဆေးကြောခြင်းက ရရှိတဲ့ကျေးဇူးခွန်အား အစေခံ။ ဒါပေမဲ့ ဘာသာဝင် တစ်ဦးရဲ့ ခေါ်တော်မူခြင်း ကို ရောင်းစာလို့မရဘူး။ ဈေးဆစ်လို့မရဘူး။ ဒါဟာ ကိုယ့်ရဲ့ ဂုဏ်အရည်အသွေးဖြစ်တယ်။

ဦးပဉ္စင်းတစ်ပါးရဲ့ခေါ်တော်မူခြင်း၊ ရဟန်းတစ်ပါးရဲ့ခေါ်တော်မူခြင်းဟာ သာမန်ဘာသာဝင် တစ်ဦးရဲ့ ခေါ်တော်မူခြင်းထက်ပိုသာသလော။ သာမန်ဘာသာဝင်တစ်ဦးရဲ့ အလုပ်ကို ရဟန်း တစ်ပါးမလုပ်နိုင်ဘူး။ ဝိညာဉ်တော်ဘုရားဟာ လွတ်လပ်တယ်။ တစ်ခါရဟန်းကို နှိုးဆော်တယ်။ နောက်တစ်ခါသာမန်ဘာသာဝင်ကို လမ်းညွှန်တယ်။

A Priest does not own his parish nor a Bishop his Diocese. ကျောင်းထိုင်တာ Parish ကိုမပိုင် ဆရာတော်လည်း diocese ကို မပိုင်။ သာသနာအုပ်စုတစ်ခုဟာ ဆရာတော်၊ ရဟန်းများ Religious များ၊ ဘာသာဝင်များနဲ့ဆိုင်တယ်။ ပိုင်တယ်။ လက်တွဲဆောင်ရွက်ကြရတယ်။

သာသနာတစ်ခုမှာ Parish Council ဂေါပကရှိတယ်။ တွဲလုပ်ကြရတယ်။ ဂေါပကလည်းမရှိ၊ ငွေရေးကြေးရေးစီမံ၊ စစ်ဆေးမှုလည်းမရှိရင်၊ it is not a good Parish. It lacks life - အသက်မရှိတဲ့ Parish ဖြစ်တယ်။

ဒါတွေက အားလုံးအတွက် စဉ်းစားစရာတွေပါ။

*Happy Feastday!*